

**ဓမ္မခန္ဓာ (၄၄) အခိုးအငွေ (အာလ် ဒိုခန်း)**  
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၄)၊ သုတ်ဒေသနာ (၅၉)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၀</sup>

၁။		﴿ حم ﴾
☆၄၀၁	တာ၁ မင်။☆	
၂။	ရှင်းလင်းထင်ရှားသော ကျမ်းတော်အားဖြင့်-	﴿ وَالْكِتَابِ الْمُبِينِ ﴾
၃။	၎င်းကို ငါသည် ကျက်သရေရှိသော ညဉ့် ကိန်းဝပ်ချမှတ်ပေးတော်မူ၏။ <sup>၁၅၆</sup> ဧကန်ပင် ငါသည် သတိပေးနေတော်မူ၏။	﴿ إِنَّا أَنْزَلْنَاهُ فِي لَيْلَةٍ مُبَارَكَةٍ إِنَّا كُنَّا مُنذِرِينَ ﴾
၄။	၎င်း၌ ဓမ္မသတ်ဆိုင်ရာ အရေးအရာကိုယ်စီအား ရှင်းလင်းဖွင့်ဆိုထား၏။	﴿ فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ ﴾
၅။	ငါ၏ထံတော်မှ စီမံချက် ဖြစ်၏။ ဧကန်ပင် ငါသည် ဉာဏ်စဉ်ဆောင်များ စေစားနေတော်မူ၏။	﴿ أَمْرًا مِّنْ عِنْدِنَا إِنَّا كُنَّا مُرْسِلِينَ ﴾
၆။	သင့်ကံကြမ္မာရှင်၏ ထံမှ ကရုဏာတော် ဖြစ်၏။ ဧကန်ပင် အရှင်သည် ကြားနေတော်မူ၏။ သိနေတော်မူ၏။	﴿ رَحْمَةً مِّن رَّبِّكَ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ﴾
၇။	မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏။ သင်တို့ ဒိဋ္ဌယုံကြည်မိပါလေစ။	﴿ رَبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا إِنَّ كُنْتُمْ مُّوقِنِينَ ﴾
၈။	နိစ္စ အနိစ္စကို ဖြစ်စေသော၊ သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့၏ ဘိုးဘုရားအားလုံး၏ ကံကြမ္မာရှင် ဖြစ်သော ထိုအရှင် မှအပ အခြား ဘုရားဟူ၍ မရှိပြီ။	﴿ لَا إِلَهَ إِلَّا هُوَ يُحْيِي وَيُمِيتُ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأَوَّلِينَ ﴾
၉။	အမှန်မှာ သူတို့သည် ယုံမှားသံသယ၌သာ စကားပျော်မြူးနေကြ၏။	﴿ بَلْ هُمْ فِي شَكٍّ يَلْعَبُونَ ﴾

(၉၅၆) ဤသုတ်တော်၌ ကျမ်းမြတ်ကုရ်အာန်အား ကျက်သရေရှိသော ည တွင် ကိန်းဝပ်ချမှတ်ပေးသည်ဟု ဆိုပေသည်။ ထိုနေ့သည် စည်းချိန်သတ်မှတ်ထားသော (ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းသည့် ည) ဟု အနက်ကိုပေးသော **လိုင်းအိလာတုဟ် ကဒရ်** ဖြစ်သည်ဟု ၉၇း၁ ၌ ဆိုထားပေသည်။ အမှောင်ခေတ်မှသည် အလင်းသို့ဆောင်သော တရားအလင်းရောင်များ စတင် ကိန်းဝပ်ပေးသည့် အတွက် ထိုညကို အလွန်ကျက်သရေ ရှိသော ညဟု ဖွဲ့ဆိုခြင်း ဖြစ်ပေသည်။ ထိုညသည် လပေါင်း တစ်ထောင်ထက် ပို၍ မြင့်မြတ်သည်ဟု ဆိုထားခြင်းကို ၉၇း၁ တွင် ကြည့်ပါ။

၁၀။	<p>فَارْتَعِبْ يَوْمَ تَأْتِي السَّمَاءُ بِدُخَانٍ مُّبِينٍ ﴿٣٧﴾</p> <p>မိုးကောင်းကင်သည် ထင်ထင်ရှားရှား အခိုးထူဖြင့် ပေးရောက်လာမည့် နေ့ကာလကို စောင့်စားနေလော့။ ၃၇</p>
၁၁။	<p>يَغْشَى النَّاسَ هَذَا عَذَابٌ أَلِيمٌ ﴿٣٨﴾</p> <p>၎င်းသည် လူသားတို့အား လွှမ်းခြုံလတ္တံ့။ ဤသည် စူးနစ်နာကျင်သော ဝင့်ကြေးပင် ဖြစ်၏။</p>
၁၂။	<p>رَبَّنَا اكْشِفْ عَنَّا الْعَذَابَ إِنَّا مُؤْمِنُونَ ﴿٣٩﴾</p> <p>“အို ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤဝင့်ဒဏ်မှာ ဖယ်ရှားပေးပါ။ တပည့်တော်တို့သည် ယုံကြည်သူများ ဖြစ်ပါ၏။” (ဟု ဆိုကြလတ္တံ့)။</p>
၁၃။	<p>أَنَّى لَهُمُ الذِّكْرَى وَقَدْ جَاءَهُمْ رَسُولٌ مُّبِينٌ ﴿٤٠﴾</p> <p>မည်သည့် အခါ၊ သူတို့ သတိရကြမည်နည်း၊ သူတို့ထံသို့ ဉာဏ်စဉ်တော်ဆောင်သည် ရှင်လင်းစွာပင် ရောက်ခဲ့ပြီ။</p>
၁၄။	<p>ثُمَّ تَوَلَّوْا عَنْهُ وَقَالُوا مُعَلِّمٌ مَّجْنُونٌ ﴿٤١﴾</p> <p>တဖန် သူ့ထံမှ လှည့်ထွက်ခဲ့လျက် “သင်တန်းဆင်း ဦးနှောက်ပြင် ခံထားရသူသာ” ဖြစ်၏။” ဟု ဆိုကြ၏။</p>
၁၅။	<p>إِنَّا كَاشِفُو الْعَذَابِ قَلِيلًا إِنَّكُمْ عَائِدُونَ ﴿٤٢﴾</p> <p>ငါအရှင်က ဝင့်ကြေးဒဏ်အား အနည်းငယ် ဖယ်ရှားပေးသည်နှင့် သင်တို့သည် ဦးပြန်လည်သွားသည်သာ ဖြစ်၏။</p>
၁၆။	<p>يَوْمَ نَبْطِشُ الْبَطِشَةَ الْكُبْرَى إِنَّا مُنْتَقِمُونَ ﴿٤٣﴾</p> <p>ကြီးမားသော ဖမ်းဆီးခြင်းဖြင့် ဖမ်းဆီးသော နေ့ကာလ၌ သူတို့အား ကံကြွေးသင့်စေလတ္တံ့။</p>
၁၇။	<p>وَلَقَدْ فَتَنَّا قَبْلَهُمْ قَوْمَ فِرْعَوْنَ وَجَاءَهُمْ رَسُولٌ كَرِيمٌ ﴿٤٤﴾</p> <p>သူတို့မတိုင်မီ ဖာရိုး၏ လူမျိုးအား ငါ စုံစမ်းတော် မူခဲ့ပြီ။ သူတို့ထံသို့ ကျက်သရေဆောင် ဉာဏ်စဉ်ဆောင်တစ်ပါး ရောက်ရှိလာ၍-</p>
၁၈။	<p>أَنْ أَدَّوْا إِلَيَّ عِبَادَ اللَّهِ إِنِّي لَكُمْ رَسُولٌ أَمِينٌ ﴿٤٥﴾</p> <p>ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်တို့၊ ကျွန်ုပ်ဘက်သို့ အလေးထားလော့၊ ကျွန်ုပ်သည် သင်တို့အတွက် ရှင်းလင်းသော ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။</p>
၁၉။	<p>وَأَنْ لَا تَعْلُوا عَلَى اللَّهِ إِنِّي آتِيكُم بِسُلْطَانٍ مُّبِينٍ ﴿٤٦﴾</p> <p>သင်တို့သည် ပရမတ်ဘုရားရှင်ထက် မြင့်မြတ်သည် မဟုတ်၊ ကျွန်ုပ်သည် သင်တို့ထံသို့ ရှင်းလင်းသော အထောက်အထားကို ပေးရောက်စေပြီ။</p>

(၉၅၇) မိုးကောင်းကင်သည် ထင်ထင်ရှားရှား အခိုးထူဖြင့် ရောက်လာမည် ဟူသည်မှာ မိုးခေါင်ရေးရှား ဖြစ်ခြင်း။ လေထုညစ်ညမ်းခြင်း၊ ကမ္ဘာကြီး ပူနွေးလာသောကြောင့် လေထုလောင်ကျွမ်းခြင်းများကို ဆိုလိုပေသည်။ ထိုအချင်းအရာတို့သည် ပရမတ်ဘုရားရှင်က လူသားတို့အား ချမှတ်ပေးထားသည့် လောကနိယာမအတိုင်း မလိုက်နာ မကျင့်ဆောင်သောကြောင့် ဖြစ်လာသော ရလဒ်များသာ ဖြစ်ကြောင်း ဆက်လက်ပါ သုတ်တော်များက ဖော်ပြနေပေသည်။

(၉၅၈) သွန်သင်ခံထားရသော ဦးနှောက်ပျက်နေသူ ဟု နက်ကိုပေးသည့် مُجْنُونٌ مُعَلِّمٌ မုအာလ္လာမ္မုန် မာဂျိနုနုန် ဆိုသော စကားလုံးကို ဤဘာသာပြန်၌ သင်တန်းဆင်း ဦးနှောက်ပြင် ခံထားရသူဟု ပြန်ဆိုထားပါသည်။ ကိုယ်တော်မူဟမ္မဒ်အား တစ်စုံတစ်ယောက်က နောက်ကွယ်မှ Brain wash & Well train လုပ်ပြီး ဟောပြော စေခိုင်းထားသည်ဟု စွပ်စွဲကြခြင်းသည် မဟုတ်မှန်ကြောင်း ထောက်ပြ ပြောဆိုခြင်း ဖြစ်ပေသည်။

၂၀။	<p>وَأَيُّ عَذَابٍ بَرِيٍّ وَرَبِّكُمْ أَنْ تَرْجُمُونَ ﴿</p> <p>သင်တို့က ကျွန်ုပ်အား ခဲနှင့် မထုဒံ့ဒွာ၊ ကျွန်ုပ်၏ ကံကြမ္မာရှင် သင်တို့၏ ကံကြမ္မာရှင်၌ ကျွန်ုပ် ခိုလှုံ၏။</p>
၂၁။	<p>وَإِنْ لَّمْ تُؤْمِنُوا لِي فَأَعْتَزِلُونِ ﴿</p> <p>အကယ်၍ သင်တို့က မယုံကြည်ခဲ့လျှင်၊ ကျွန်ုပ်အား ထွက်သွားခွင့်ပြုပါ။ (ဟု ဆို၍)</p>
၂၂။	<p>فَدَعَا رَبَّهُ أَنْ هَؤُلَاءِ قَوْمٌ مُّجْرِمُونَ ﴿</p> <p>ကံကြမ္မာရှင်ထံ၌ “ဤသူတို့သည် ရာဇဝတ်ကောင် လူမျိုးသာ ဖြစ်ပါ၏။” အော်ကြွေး၏။</p>
၂၃။ سورة الاحزاب	<p>فَأَسِرْ بِعِبَادِي لَيْلًا إِنَّكُمْ مُّتَّبِعُونَ ﴿</p> <p>သို့ဖြင့် “ငါ့ အမှုတော်ဆောင်များဖြင့် ည ခရီးကို ထွက်လော့၊ ဧကန်ပင် သင်တို့အား နောက်မှ လိုက်လေလတ္တံ့။-</p>
၂၄။ ☆ ၂:၅၀	<p>وَأَثَرِكِ الْبَحْرِ زهَوًا إِنَّهُمْ جُنْدٌ مُّعْرَفُونَ ﴿</p> <p>ပင်လယ်ပြင်အား ဆိတ်ငြိမ်စွာ ချန်ထားခဲ့လော့။<sup>၉၅၉</sup> ၎င်းတို့ စစ်တပ်ကြီးအား နစ်မြုပ်စေမည်ပင်။*</p>
၂၅။	<p>كَمْ تَرَكُوا مِنْ جَنَآتٍ وَعُيُونٍ ﴿</p> <p>သူတို့သည် မည်မျှသော ဥယျာဉ်၊ စိမ့်စမ်းများကို နောက်၌ ချန်ထားခဲ့ရသနည်း။</p>
၂၆။	<p>وَزُرُوعٍ وَمَقَامٍ كَرِيمٍ ﴿</p> <p>လယ်ယာကိုင်းကျွန်း၊ ကျက်သရေ ပြသဒ်များ-</p>
၂၇။	<p>وَتَعْمَةٍ كَانُوا فِيهَا فَاكِهِينَ ﴿</p> <p>သူတို့ ပျော်ပါးကြည်နူးသော ဂုဏ်ဒြပ်များလည်း ပါသွား၏။</p>
၂၈။	<p>كَذَلِكَ وَأُورَثْنَاهَا قَوْمًا آخَرِينَ ﴿</p> <p>ဤသို့ပင်၊ ငါသည် အခြားသူတို့အား သူတို့၏ အမွေကို ဆက်ခံစေ၏။</p>
၂၉။	<p>فَمَا بَكَتْ عَلَيْهِمُ السَّمَاءُ وَالْأَرْضُ وَمَا كَانُوا مُنظَرِينَ ﴿</p> <p>မိုးနှင့် မြေသည် သူတို့အတွက် ငိုကြွေးခြင်း မရှိချေ။ သူတို့အတွက် စောင့်စားနေခွင့်လည်း မရှိတော့ချေ။<sup>၉၆၀</sup></p>
၃၀။	<p>وَلَقَدْ نَجَّيْنَا بَنِي إِسْرَائِيلَ مِنَ الْعَذَابِ الْمُهِينِ ﴿</p> <p>ငါသည် ဂျူးလူမျိုးတို့အား အရှက်တကွ အကျိုးနဲ့သော ဝင့်ကြွေးမှ မုချ ကယ်နှုတ်ခဲ့သည်မှာ-</p>
၃၁။	<p>مِنْ فِرْعَوْنَ إِنَّهُ كَانَ عَلِيًّا مِّنَ الْمُسْرِفِينَ ﴿</p> <p>အလွဲသုံးစား ရမ်းကားနေသူတို့၏ ထိပ်သီး ဖာရိုးမင်းထံမှ ဖြစ်၏။</p>
၃၂။	<p>وَلَقَدْ اخْتَرْنَا هُمْ عَلَىٰ عِلْمٍ عَلَىٰ الْعَالَمِينَ ﴿</p>

(၉၅၉) ဤဝါကျသည် ကိုယ်တော်မူဆာတို့လူစုက ပင်လယ်ပြင်ကို ဖြတ်သွားသည်၏ နောက်၌ လေမုန်တိုင်းကြီး တိုက်နေသည်ဟု သည့် ဒဏ္ဍာရီလာ- ဇတ်လမ်းများကို ပယ်ဖျက်ပေးသည်။ ပင်လယ်ပြင်သည် ဆိတ်ငြိမ်နေသည်ဟုသာ ဤသုတ်တော်၌ အတိအကျ ဆိုထားပေးသည်။

(၉၆၀) ဖာရိုးစစ်တပ်၏ သေကြေပျက်စီးခန်း၊ သူတို့ ဥစ္စာပစ္စည်းများ ဆုံးရှုံးခန်းကို သုတ်တော် ၂၅- ၂၈ တွင် ဖော်ပြထားပေးသည်။ ထိုသူတို့၏ သေကြေခြင်း အတွက် မိုးနှင့် မြေသည် ငိုကြွေးခြင်း မရှိဟု တင်စား၍ ပြောဆိုထားပေးသည်။ ထိုစကားလုံးသည် ထိုသူတို့၏ ယုတ်မာရက်စက်မှုအား ပုံပေါ်စေရန်- သူတို့အား မည်သူကမှ မေတ္တာမရှိတော့ကြောင်းကို ပုံပေါ်စေရန် တင်စားပြောဆိုသော စကားပင် ဖြစ်ပေသည်။ သူတို့၏ ရက်စက်မှုမှာ ကမ်းကုန်သွားပြီ ဖြစ်ကြောင်း သူတို့အတွက် စောင့်စားနေခွင့် မရှိတော့ချေဟူသော စကားလုံးဖြင့် ထပ်လောင်း ဖြည့်စွက်ထားပေးသည်။

	ငါသည် သူတို့အား အသိပညာရှိသော လောကဓပ်သိမ်းအပေါ် မုချရွေးကောက်တော်မူပြီ။
၃၃။	وَأَتَيْنَاهُمْ مِنَ الْآيَاتِ مَا فِيهِ بَلَاءٌ مُّبِينٌ ﴿٣٣﴾ သူတို့အား ငါ ပေးအပ်သည့် သုတ်ဒေသနာများ အနက်၊ ထို၌ ရှင်းလင်းစွာ စုံစမ်းခြင်းမှုများ ရှိ၏။
၃၄။	إِنَّ هَؤُلَاءِ لَيَقُولُونَ ﴿٣٤﴾ ဤသူတို့က ကေန့်ဆတ်ဆတ် ပြောကြမည်မှာ-
၃၅။	إِنْ هِيَ إِلَّا مَوْتُنَا الْأُولَىٰ وَمَا نَحْنُ بِمُنْشَرِينَ ﴿٣٥﴾ ပထမအကြိမ် သေခြင်းမှအပ အခြားမရှိ၊ ကျွန်ုပ်တို့ ရှင်ပြန်ရမည်လည်း မဟုတ်ချေ။
၃၆။	فَأْتُوا بِآبَائِنَا إِنْ كُنْتُمْ صَادِقِينَ ﴿٣٦﴾ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင် ကျွန်ုပ်တို့၏ ဘဘိုးများကို ပြန်ယူခဲ့လော့”ဟု ဖြစ်၏။
၃၇။	أَهُمْ خَيْرٌ أَمْ قَوْمُ تُبَّعٍ وَالَّذِينَ مِنْ قَبْلِهِمْ أَهْلَكْنَاهُمْ إِنَّهُمْ كَانُوا مُجْرِمِينَ ﴿٣٧﴾ သူတို့သည် တူဘာ၏လူမျိုးနှင့် ၎င်းတို့မတိုင်မီ သူများထက် ပိုမိုကောင်းမြတ်သလော၊ ထိုသူတို့သည် ရာဇဝတ်ကောင်များ ဖြစ်ခြင်းကြောင့် ငါသည် သူတို့အား တိမ်ကောစေခဲ့ပြီ။
၃၈။	وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا لَاعِبِينَ ﴿٣٨﴾ ငါသည် မိုးများနှင့် မြေကမ္ဘာ ၎င်းတို့နှစ်ခုကြား အရာများကို ဖြစ်ကတတ်ဆန်း ကစားစရာအဖြစ် ဖြစ်တည်စေခြင်း မဟုတ်ချေ။
၃၉။	مَا خَلَقْنَاهُمَا إِلَّا بِالْحَقِّ وَلَكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٣٩﴾ ငါသည် ထိုအရာများကို မှန်ကန်ညီညွတ်ခြင်းဖြင့်သာ ဖြစ်တည်စေ၏။ သို့သော် သူတို့မှ အများစုသည် သိနိုင်စွမ်း မရှိကြချေ။
၄၀။	إِنَّ يَوْمَ الْقَضَاءِ لَمِيقَاتُهُمْ أَجْمَعِينَ ﴿٤٠﴾ ကေန့်ပင် အသေးစိတ်ဆုံးဖြတ်မည့် နေ့ကာလသည် သူတို့အားလုံးအတွက် ရက်ချိန်းဖြစ်၏။
၄၁။	يَوْمَ لَا يُغْنِي مَوْلَىٰ عَنْ مَوْلَىٰ شَيْئًا وَلَا هُمْ يُنصَرُونَ ﴿٤١﴾ ကွပ်ကဲသူတစ်ဦးက အခြားကွပ်ကဲသူ တစ်ဦးအတွက် စိုးစဉ်းမျှ မပြည့်စုံစေနိုင်သော၊ သူတို့အတွက် အကူအညီ မရှိစေသော နေ့ကာလတွင်-
၄၂။	إِلَّا مَنْ رَحِمَ اللَّهُ إِنَّهُ هُوَ الْعَزِيزُ الرَّحِيمُ ﴿٤٢﴾ ပရမတ်ဘုရားရှင်မှ ကရုဏာသက် သူသည်သာ ကင်း၏။ အရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။

(၉၆၁) တူဘာ မှာ လိုက်နာခြင်း။ နောက်လိုက်ခံယူခြင်း စသည်တို့ အနက်ကိုပေးသော တဘာအ မှ ဆင့်ပွားသော စကားလုံးဖြစ်၍ လက်အောက်ခံဘုရင်၊ သို့မဟုတ် ဘုရားရှင်အား ယုံကြည်လိုက်နာသူဟု အနက်ကို ပေးပေသည်။ ထို့ပြင် တူဘာ ဆိုသည်မှာ ယီမင်ဘုရင်တို့ခံယူသော ဘွဲ့ ဖြစ်၍ ထို ဘုရင်ဘွဲ့ခံတို့သည် ဆဘာ၊ ဟိုက်ဒရာဘတ်နှင့် ဟင်မ်ယာတို့ကို အုပ်ချုပ်ခွင့်ရသည်ဟု အချို့သမိုင်း ဆရာများက ဆိုကြသည်။ ထိုအမည်ကို ကျမ်းတော်တွင် ဤနေရာနှင့် ၅၀:၁၄ နှစ်နေရာတွင် ဖော်ပြထားသည်။ အချို့သော သမိုင်း ဆရာများကလည်း တူဘာ ဆိုသည်မှာ အခြားသူများ ယုံကြည်မှု ကင်းမဲ့ နေချိန်တွင် သူသည် ပရမတ်ဘုရားရှင်အား ယုံကြည်သော သူ (သတင်းတော်ဆောင်) ကို ခေါ်သည်ဟု ဆိုပေသည်။ မည်သို့ဆိုစေ ကျမ်းတော်တွင် ခေါင်းဆောင်နှင့် သူ၏ နောက်လိုက်များကို ဖော်ပြတိုင်း ခေတ်စဉ်ခေတ်တိုင်း၏ ခေါင်းဆောင်နှင့် နောက်လိုက်များ၏ သဘောသဘာဝ အတွက် ဥပမာပေး တင်ပြခြင်းများသာ ဖြစ်ပေသည်။

၄၃။ ☆ ၃၇:၆၂	<p>كَأَنَّ شَجَرَةَ الرَّقُومِ ﴿٦٢﴾</p> <p>ကေနတ်ဆတ်ဆတ်၊ ပဒိုင်းပင်သည်-☆</p>
၄၄။	<p>طَعَامِ الْأَيْمِ ﴿٦٣﴾</p> <p>မကောင်းမှုပြုသူတို့၏ အစာ ဖြစ်၍၊</p>
၄၅။	<p>كَالْمُهْلِ يَغْلِي فِي الْبُطُونِ ﴿٦٤﴾</p> <p>စားသုံးသူ၏ ဝမ်းပိုက်တွင်း၌ အက်ဆစ်ကဲ့သို့၊</p>
၄၆။	<p>كَغَلِي الْحَمِيمِ ﴿٦٥﴾</p> <p>ကျွက်ကျွက်ဆူသော ငရဲမီးကဲ့သို့ ဖြစ်၏။</p>
၄၇။	<p>خُدُوهَ فَأَعْلَوْهُ إِلَىٰ سَوَاءِ الْجَحِيمِ ﴿٦٦﴾</p> <p>ထိုသူအား ဖမ်းဆီးလော့။ ငရဲမီး ပြင်ပြင်ထဲသို့ ပစ်ချလော့-</p>
၄၈။	<p>ثُمَّ صُبُّوا فَوْقَ رَأْسِهِ مِنْ عَذَابِ الْحَمِيمِ ﴿٦٧﴾</p> <p>ထို့နောက် သူ့ ခေါင်းအထက်မှ ငရဲမီး ဝင်ကြွေးကို သွန်းလောင်းလော့-</p>
၄၉။	<p>ذُقْ إِنَّكَ أَنْتَ الْعَزِيزُ الْكَرِيمِ ﴿٦٨﴾</p> <p>ယင်းကို မြည်းစမ်းလော့၊ သင်သည်ကား ဘုန်းကြီး ကျက်သရေကြီးခဲ့လေ၏-</p>
၅၀။	<p>إِنَّ هَذَا مَا كُنْتُمْ بِهِ تَمْتَرُونَ ﴿٦٩﴾</p> <p>ဤသည်ကား သင်တို့ သံသယကြီးစွာ ရှိခဲ့သော အရာ ဖြစ်၏။</p>
၅၁။	<p>إِنَّ الْمَتَّقِينَ فِي مَقَامٍ أَمِينٍ ﴿٧٠﴾</p> <p>ကေနတ်ပင်၊ စည်းစောင့်သူတို့သည် လုံခြုံဘေးကင်းသော နေရာ၌-</p>
၅၂။	<p>فِي جَنَّاتٍ وَعُيُونٍ ﴿٧١﴾</p> <p>ဥယျာဉ်များ၊ စိမ်းစမ်းရေသွင်များ၌</p>
၅၃။	<p>يَلْبَسُونَ مِنْ سُندُسٍ وَإِسْتَبْرَقٍ مُتَقَابِلِينَ ﴿٧٢﴾</p> <p>ထည်ဝါ ခန့်ညားသော ပိုးပဲကတ္တီပါများကို ဝတ်ဆင်လျက်၊ အချင်းချင်း နွေးထွေးနီးကပ်စွာဖြင့်</p>
၅၄။	<p>كَذَلِكَ وَرَوَّجْنَا لَهُمْ بُحُورٍ عَيْنٍ ﴿٧٣﴾</p> <p>ဤသို့ပင်၊ ငါသည် သူတို့အား ဖြူစင်သော မျက်လုံးပိုင်ရှင်များဖြင့် ပေါင်းစုဖွဲ့ပေးတော်မူလတ္တံ့။<sup>၆၆၂</sup></p>

(၉၆၂) ကျမ်းတော်တွင် ဟူရ် **حور** ဆိုသည် ဝေါဟာရကို ဤနေရာ၊ ၅၂:၂၀။ ၅၅:၇၂။ ၅၆:၂၂ စုစုပေါင်း လေးကြိမ် ဖော်ပြထားပေသည်။ ထို သုတ်တော်များတွင် ဖော်ပြသော စကားလုံး ဟူရ်အား နတ်ကညာများဟု ဘာသာပြန်ဆိုလျက်- အစ္စလာမ် သာသနာမှ သူတော်ကောင်းများ သေ ဆုံးလျှင် နိဗ္ဗာန် ဥယျာဉ်၌ နတ်ကညာများဖြင့် စံစားရမည်ဟု ရေးသားချက်များ ရှိပေသည်။ ထိုဘာသာပြန်တို့အား မစောကြောလိုပါ။ သို့သော် ဤနေရာ၌ ဖြေရှင်းစရာ ရှိသည်မှာ အစ္စလာမ် သာသနာဝင်တို့ အတွက် နောင်ဘဝ၌ စံစားရာ သုခဘုံ ဆိုသည်မှာ ကာမပျော်ပါးရာ နေရာ ဖြစ် သည်ဟု ကျမ်းတော်၏ မည်သည့် နေရာတွင်မှ ဆိုမထားချေ။ ဟူရ် ဟူသည့် ဝေါဟာရသည်လည်း နတ်ကညာ (မလာအီကာဟ် အမ) ဖြစ်သည်ဟု မည်သို့မှ ဘာသာပြန်၍ မရချေ။ မည်သည့် အဘိဓာန်၌ မဆို ဟူရ် ၏ အနက်မှာ **ဖြူစင်သန့်ရှင်းသူ** ဟုသာ ဖြစ်၍ လိင်ခွဲခြားထားခြင်း မရှိပေ။ ၎င်း၏ အများပြက်နန်း **အာဟ်ဝါရ် احوار** မှာ အများပြု လိင်ဖို၊ **ဟုရန်နီ حورن** မှာ အများပြု လိင်မ ဖြစ်ပေသည်။ ထို့ပြင် ထိုသို့ ဘာသာပြန်သော

၅၅။	<p style="text-align: right;">يَدْعُونَ فِيهَا بِكُلِّ فَاكِهَةٍ آمِنِينَ ﴿٥٥﴾</p> <p>ထို၌ သစ်သီးဝလံမျိုးစုံနှင့် ဘေးကင်းလုံခြုံမှုကို လိုတရစေ၏။</p>
၅၆။ ★၄၀၀၂	<p style="text-align: right;">لَا يَذُوقُونَ فِيهَا الْمَوْتَ إِلَّا الْمَوْتَةَ الْأُولَىٰ وَوَقَاهُمْ عَذَابَ الْجَحِيمِ ﴿٥٦﴾</p> <p>ပထမအကြိမ် သေဆုံးခဲ့ခြင်းမှ အပ၊ ထို၌ သူတို့သည် သေခြင်းတရားကို မြည်းစမ်းရမည် မဟုတ်ချေ။* ငရဲ ဝင်ကြွေးမှ လည်း ကင်းလွတ်ခွင့်ရခဲ့ပြီ။</p>
၅၇။	<p style="text-align: right;">فَضْلًا مِّن رَّبِّكَ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ ﴿٥٧﴾</p> <p>ကံကြမ္မာရှင်၏ ထံမှ သိက္ခာပေးမှုပင်တည်း။ ဤသို့ မဟာအောင်ပွဲကို ဆွတ်ခူးရချေပြီ။</p>
၅၈။ ကုရ်အာန်	<p style="text-align: right;">فَإِنَّمَا يَسَّرْنَا هُ بِلسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ ﴿٥٨﴾</p> <p>သို့ဖြင့် ငါသည် ၎င်းကို လွယ်ကူစေခြင်းငှာ သင်၏ ဘာသာစကားဖြင့် ဖြစ်စေပြီ။ သူတို့အတွက် သတိရကောင်းအံ့ ငှာလည်း ဖြစ်၏။</p>
၅၉။	<p style="text-align: right;">فَازْتَقِبْ إِنَّهُمْ مُّرْتَابُونَ ﴿٥٩﴾</p> <p>သို့ဖြစ်၍ စောင့်နေကြလော့၊ သူတို့သည်လည်း စောင့်နေကြကုန်၏။</p>

ဆရာတော်ကြီးများက **ဖောင်းဂုဏ်နားဟူ၍** **مُرْتَابُونَ** ဆိုသော စကားလုံးအား “ငါသည် သူတို့အား ပေးစားတော်မူမည်၊ လက်ထပ်ပေးတော်မူမည်” ဟုသာ ပြန်ဆိုကြသည်မှာ ဝမ်းနည်းစရာပင် ဖြစ်တော့သည်။ အကယ်၍ ထိုသို့ ဘာသာပြန်သည်ဟု ထားဘိဦး ထိုဝါကျမှ **သူတို့သည်** **هُمْ** (ဟူမ်း) ကို ယောက်ျားများသာ ဖြစ်ရမည်ဟု သတ်မှတ်သော်မှ **ဟူရ်** များသည် မိန်းမများ ဖြစ်ရပေမည်။ ယခုဝါကျမှ သုခဥယျာဉ်ဘုံတွင် စံစားရမည့် သူများမှာ စည်းစောင့်သူ **မှတက္ကီးမ်** များ ဖြစ်သည်ဟု သတ်တော် ၅၁ တွင် ဆိုထားပေသည်။ ထို စည်းစောင့်သူများမှာ ယောက်ျားများသာ ဖြစ်ရမည်ဟု ကျမ်းတော်တွင် လုံးဝ ဆိုမထားချေ။ အမျိုးသား အမျိုးသမီး မဟု စည်းစောင့်သော သူတို့သည် သုခဘုံတွင် စံမြန်းရမည်သာ ဖြစ်သည်။ ကျမ်းတော်တွင် အမျိုးသား အမျိုးသမီးမဟု သုခဘုံ၌ စံမြန်းရမည်ဟု ၁၃:၂၃။ ၃၆:၅၆ နှင့် ၄၀:၈ တို့တွင် ဆိုထားပေသည်။ တနည်းအားဖြင့် ထိုသုတ်တော်များတွင် သူတော်ကောင်းတို့သည် သုခဘုံ၌ မိသားစုလိုက် စံစားရမည်ဟု ဆိုပေသည်။ သို့ဖြစ်လျှင်- ထိုသုတ်တော်များပါ အမျိုးသမီးများအတွက် သုခဘုံ၌ အဖော်ဖြစ်လာမည့် **ဟူရ်** ဆိုသည်မှာ နတ်သားများ ဖြစ်သည်ဟု ဘာသာပြန်ရပေတော့မည်။ သို့သော် မည်သည့် ဘာသာပြန် ဆရာသည်မှ **ဟူရ်** ကို နတ်သား ဟု မပြန်ဆိုကြပေ။ တဖန် ဤသုတ်တော်များပါ **ဖောင်းဂုဏ်နားဟူ၍** **مُرْتَابُونَ** မှ **ဖောင်းဂုဏ်** ဟူသည် မင်္ဂလာဆောင်သည် ပေးစားသည်ဟု နေရာတိုင်းတွင် မဆိုပေ။ **ဖောင်းဂုဏ်**ဟူသည် အတူတကွ ပူးပေါင်းနေထိုင်သော ရဲဘော်ရဲဘက်များကို လည်းခေါ်ကြောင်း ၃၃:၃၇။ ၄၂: ၅၀ နှင့် ၈၁:၇ များတွင် ရှင်းလင်းစွာ တွေ့နိုင်ပေသည်။

သို့ဖြစ်၍ ဤသုတ်တော်၏ ဆိုလိုချက်မှာ အမျိုးသား အမျိုးသမီး မဟု သူတော်စင် သူတော်ကောင်းများ အနေဖြင့် မိမိပြုခဲ့သော ကုသိုလ် ကောင်းကျိုးအတွက် နောင်ဘဝတွင် ဖြူစင်သန့်ရှင်းသော အဖော်များ။ ကောက်ကျစ်စဉ်းလဲခြင်း မရှိသော အဖော်များနှင့် ပူးပေါင်းနေထိုင်ရမည်ဟုသာ ဆိုလိုခြင်း ဖြစ်ပေသည်။ သူတော်ကောင်းသည် သူတော်ကောင်းများနှင့် အတူနေရမည်။ သူယုတ်မာသည် သူယုတ်မာများနှင့်အတူ ငရဲဒုက္ခ၌ ခံစားရမည်ဟု သော ဖော်ပြချက်ပေါင်း များစွာအား ကျမ်းတော်တွင် မကြာခဏ ဖော်ပြထားပေရာ ကျမ်းတော်ပါ စကားလုံးများကို ရိုးရှင်းစွာ နားလည်ရန် ကြိုးစားသူတို့အဖို့ ဤသုတ်တော်ပါ ဆိုလိုချက်အား အမြင်ဝေဝါး နားရှုပ်သွားစရာ မရှိပေ။